

ပထမပုဂ္ဂလိကဘဏ်လီမိတက်(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်နှင့်
(၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများထုတ်ပြန်ခြင်း

ပထမပုဂ္ဂလိကဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့သည် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် နှင့် (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် ပြင်ပစာရင်းစစ် စစ်ဆေးပြီးသောဘဏ္ဍာရေး စာရင်းရှင်းတမ်းများကို သိရှိလေ့လာနိုင်ရန် တင်ပြအပ်ပါသည်။ ယခု တင်ပြချက်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (၂၀၂၅ ခုနှစ်၊ ဧပြီလ မှ ၂၀၂၆ ခုနှစ်၊ မတ်လထိ)ရှိ ပြင်ပစာရင်းစစ် စစ်ဆေးပြီးသော ဘဏ္ဍာရေး စာရင်းရှင်းတမ်းများနှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် (၂၀၂၄ ခုနှစ်၊ ဧပြီလ မှ ၂၀၂၅ ခုနှစ်၊ မတ်လထိ) ရှိ ပြင်ပစာရင်းစစ် စစ်ဆေးပြီးသော ဘဏ္ဍာရေးစာရင်းရှင်းတမ်းများနှင့်အတူ ဘဏ်၏ အရုံး-အမြတ် အခြေအနေများကို နှိုင်းယှဉ်တင်ပြထားပါသည်။

ညွှန်ကြားချက်အရ



အမှုဆောင်အရာရှိချုပ်
၂၀၂၆ ခုနှစ် ဇွန်လ (၃၀) ရက်

**(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်ဘဏ္ဍာရေးရှင်းတမ်းအပေါ် စီမံခန့်ခွဲရေးအဖွဲ့၏
ဆွေးနွေးချက်များနှင့်လေ့လာသုံးသပ်ချက်များအား ထုတ်ပြန်ကြေညာခြင်း**

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) အတွက် ပြင်ပစာရင်းစစ်စစ်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ဘဏ်၏စီမံခန့်ခွဲရေးအဖွဲ့မှ အစု ရှယ်ယာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ်နှင့်ဆက်သွယ်သူများ လေ့လာသိရှိနိုင်ရန် အတွက် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်သုံးသပ်တင်ပြအပ်ပါသည်။

(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်(ဧပြီလမှမတ်လအထိ)ဝင်ငွေနှင့်အသုံးစရိတ်ရှင်းတမ်းရှင်းလင်းချက်

၁။ ဝင်ငွေနှင့်အသုံးစရိတ်စာရင်း (Statement of Comprehensive Income)

(က) အတိုးဝင်ငွေများ (Interest Income)

(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် ဘဏ်၏အဓိကဝင်ငွေဖြစ်သော အတိုးဝင်ငွေ (Interest Income) မှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ကျပ် ၂၉,၄၃၈.၉၈ သန်း၊ (၂၇.၇၀) ရာခိုင်နှုန်း တိုးလာပါသည်။ အဓိကတိုးလာသည့်အကြောင်းမှာ ဘဏ်ချေးငွေ ရယူထားသူ များ၏ စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်လာနိုင်သောကြောင့် အတိုးဝင်ငွေများ မှန်မှန်ကန်ကန်ရရှိသည့် အပြင် ချေးငွေအသစ်များ ထပ်မံထုတ်ချေးနိုင်ခဲ့သည့် အတွက် ဖြစ်ပါသည်။ထို့အပြင် ချေးငွေကြွေးကျန်အချို့ကိုလည်း ပြန်လည်ကောက်ခံရရှိသောကြောင့် ဖြစ်ပါသည်။

(ခ) အခြားဝင်ငွေများ (Other Income)

(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် အတိုးဝင်ငွေအပြင် အခြားဝင်ငွေများ ဖြစ်ကြသော ဝန်ဆောင်ခရငွေများ၊ မီးအာမခံကော်မရှင်နှင့် ငွေလွှဲလုပ်ငန်း ရငွေ စသည့်ဝင်ငွေများမှာ ယခင်နှစ် အလားတူကာလထက် ငွေပမာဏကျပ် ၂,၂၉၈.၁၂ သန်း၊(၁၇.၀၄)ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

ရှင်းလင်းချက်	၁.၄.၂၀၂၅ မှ ၃၁.၃.၂၀၂၆	၁.၄.၂၀၂၄ မှ ၃၁.၃.၂၀၂၅	ခြားနားချက် အတိုး/(အလျော့)	ရာခိုင်နှုန်း
အတိုးဝင်ငွေ	၂၉,၄၃၉.၉၈	၂၃,၀၅၃.၃၄	၆,၃၈၆.၆၄	၂၇.၇၀%
အခြားဝင်ငွေ	၁၅,၇၈၅.၄၅	၁၃,၄၈၇.၃၃	၂,၂၉၈.၁၂	၁၇.၀၄%

(ခ-၁) အခြားဝင်ငွေရှင်းလင်းချက်

အခြားဝင်ငွေ	၁၅.၇၈၅.၄၅	၁၃,၄၈၇.၃၃	၂,၂၉၈.၁၂	၁၇.၀၄%
ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချရာမှ မြတ်စွန်းငွေ	၁၁၁.၉၈	၈,၉၈၅.၇၆	(၈,၈၇၃.၇၈)	-၉၈.၇၅%
လုပ်ငန်းလည်ပတ်မှုမှရရှိသောဝင် ငွေ	၁၅,၆၇၃.၄၇	၄,၅၀၁.၅၇	၁၁,၁၇၁.၉၀	၂၄၈.၁၈%

(ဂ) အပ်ငွေပေါ်ပေးရသော အတိုးစရိတ် (Interest Expenses) များ

ဘဏ်အပ်ငွေများအပေါ် ပေးသော အတိုးစရိတ်များ(Interest Expenses)မှာလည်း ယခင် ဘဏ္ဍာရေးနှစ် အလားတူ ကာလထက် (၆၆.၁၃)ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ယင်းသို့ တိုးတက်ခြင်းမှာ ဒါရိုက်တာအဖွဲ့နှင့် စီမံခန့်ခွဲမှုအဖွဲ့မှ ဘဏ်အပ်ငွေများကို ပိုမိုရရှိရန် ကြိုးစားဆောင်ရွက်နေသည့် အတွက် (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်တွင် ဘဏ်အပ်ငွေ ပမာဏ ကျပ် ၈၃,၆၁၄.၀၃သန်း၊ (၄၄.၃၄)ရာခိုင်နှုန်း တိုးတက်လာခြင်းကြောင့် ဖြစ်ပါသည်။

(ဃ) စီမံခန့်ခွဲမှုစရိတ်များ (Operating Expenses)

(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် အတွက် အသုံးစရိတ် (Operating Expenses) အပိုင်းတွင် ဝန်ထမ်းစရိတ်များ(Personnel Expenses)ကို (၁၆.၈၈)ရာခိုင်နှုန်း၊ အထွေထွေ စီမံခန့်ခွဲမှု စရိတ်များ(General & Administrative Expenses) ကို (၁၈.၇၃)ရာခိုင်နှုန်း ပိုမိုသုံးစွဲခဲ့ပါသည်။ အထွေထွေနှင့်စီမံခန့်ခွဲမှုစရိတ် (General & Administrative Expenses) ပိုမိုသုံးစွဲခဲ့ခြင်းမှာ ဘဏ်အနေဖြင့် IT Transformation များ ဆောင်ရွက်နေခြင်းနှင့် နိုင်ငံခြားသုံးငွေဖြင့် ပေးဆောင်ရသည့် IT အသုံးစရိတ်များ တိုးမြှင့်ကျခံခဲ့ရခြင်းတို့ကြောင့် ဖြစ်ပါသည်။ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွင်း ချေးငွေ ကြွေးဆုံးစာရင်းပယ်ဖျက်မှု (Impairment on Financial Assets-Loans) မှာ ကျပ် ၂,၈၆၉,၁၃၁,၈၈၇.၅၂ ရှိပါသည်။

ရှင်းလင်းချက်	၁.၄.၂၀၂၅ မှ ၃၁.၃.၂၀၂၆	၁.၄.၂၀၂၄ မှ ၃၁.၃.၂၀၂၅	ခြားနားချက်	ရာခိုင်နှုန်း
			အတိုး/(အလျော့)	
အပ်ငွေပမာဏ	၂၇၂,၁၇၆.၂၀	၁၈၈,၅၆၂.၁၇	၈၃,၆၁၄.၀၃	၄၄.၃၄%
အပ်ငွေပေါ်ပေးရမည့်အတိုး	၁၇,၄၆၁.၂၆	၁၀,၅၁၀.၈၇	၆,၉၅၀.၃၉	၆၆.၁၃%
လစာနှင့်စရိတ်များ	၄,၈၉၅.၂၆	၄,၁၈၈.၁၀	၇၀၇.၁၆	၁၆.၈၈%
အထွေထွေစီမံခန့်ခွဲမှုစရိတ်များ	၈,၈၆၁.၂၃	၇,၄၆၃.၂၀	၁,၃၉၈.၀၃	၁၈.၇၃%

၂။ ဘဏ္ဍာရေးအခြေအနေရှင်းတမ်း (Statement of Financial Position)

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ (၃၁-၃-၂၀၂၆)ရက်နေ့ရှိ (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေး အခြေအနေရှင်းတမ်း (Statement of Financial Position as at 31 March 2026)အပေါ် ဘဏ်စီမံခန့်ခွဲမှုအဖွဲ့မှ အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

ရှင်းလင်းချက်	၁.၄.၂၀၂၅ မှ ၃၁.၃.၂၀၂၆	၁.၄.၂၀၂၄ မှ ၃၁.၃.၂၀၂၅	ခြားနားချက် အတိုး/(အလျော့)	ရာခိုင်နှုန်း
(က)ငွေသားနှင့် ငွေသားကဲ့သို့ရပိုင်ခွင့်များ	၉၅,၇၂၈.၁၂	၆၂,၅၇၈.၆၅	၃၃,၁၄၉.၄၇	၅၂.၉၇%
Loan & Advance	၂၀၈,၈၈၁.၈၀	၁၆၂,၈၄၂.၁၄	၄၆,၀၃၉.၆၆	၂၈.၂၇%
Total Assets	၃၇၅,၁၃၅.၉၉	၂၈၈,၇၃၀.၂၀	၈၆,၄၀၅.၇၉	၂၉.၉၃%
(ခ) Statutory Reserve	၂၄,၈၉၁.၉၉	၂၂,၀၃၇.၃၉	၂,၈၅၄.၆၀	၁၂.၉၅%
Retained Earnings	၁၇,၆၈၉.၉၂	၁၈,၂၀၃.၄၉	(၅၁၃.၅၇)	-၂.၈၂%
Profit/(Loss) for the Period	၁၁,၄၁၈.၄၀	၁၁,၉၇၆.၁၇	(၅၅၇.၇၇)	-၄.၆၆%
Total Equity	၈၇,၆၈၆.၂၅	၈၅,၃၄၄.၆၁	၂,၃၄၁.၆၄	၂.၇၄%

(က) ရရန်ပိုင်ခွင့်များ(Assets)

(၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် (၃၁-၃-၂၀၂၆) နေ့ရှိ ဘဏ်၏ ငွေသားနှင့် ငွေသားကဲ့သို့ တန်ဖိုးတူ ရပိုင်ခွင့်များ (Cash & Cash equivalents) မှာ ယခင်ဘဏ္ဍာရေးနှစ် အလားတူ ကာလထက် (၅၂.၉၇)ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ချေးငွေနှင့် ရရန်ရှိများ (Loans and receivables) မှာ ယခင်နှစ်အလားတူကာလထက် (၂၈.၂၇) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ စုစုပေါင်း ရရန်ပိုင်ခွင့် (Total Assets) များမှာ ယခင်ဘဏ္ဍာရေးနှစ် အလားတူ ကာလထက် (၂၉.၉၃)ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

(ခ) အစုရှင်များ၏ပိုင်ဆိုင်ခွင့် (Equity)

အစုရှင်များ၏ ပိုင်ဆိုင်ခွင့်(Equity)တွင် ဥပဒေအရလျာထားသီးသန့်ရန်ပုံငွေ (Statutory reserve)မှာ ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလထက် (၁၂.၉၅)ရာခိုင်နှုန်း ပိုမို တိုးမြှင့်လာခဲ့ပါသည်။ ယခုနှစ်အတွင်း အမြတ်ဝေစု ကျပ်သန်း ၉,၀၇၇.၃၇ ခွဲဝေပေးခဲ့သည့်အတွက် မခွဲဝေရသေးသည့် နှုတ်ချန်ထားသည့် ဝင်ငွေစာရင်း (Retained Earnings) လက်ကျန်မှာ ယခင်နှစ်အလားတူ ကာလထက်ကျပ် ၅၁၃.၅၇ သန်း၊ (၂.၈၂) ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ အသားတင်အမြတ်မှာ ယခင်ဘဏ္ဍာရေးနှစ်အလားတူကာလထက် (၄.၆၆)ရာခိုင်နှုန်း လျော့နည်းခဲ့သော်လည်း အစုရှင်များ၏ ပိုင်ဆိုင်ခွင့် (Total Equity) မှာ ယခင် ဘဏ္ဍာရေးနှစ် အလားတူကာလထက် (၂.၇၄) ရာခိုင်နှုန်း ပိုမိုတိုးမြှင့်လာခဲ့ပါသည်။

နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် ပထမပုဂ္ဂလိကဘဏ် အနေဖြင့် ချမှတ်ထားသည့် Business Plan 2025-2026 ပါ Target များနှင့်အညီ အပ်ငွေ၊ ချေးငွေများကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဘဏ်လုပ်ငန်းများကို ဝန်ဆောင်မှုပေးရာတွင် Corporate Governance စံနှုန်းများနှင့် ကိုက်ညီစေရန်ကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပြီး ဘဏ်၏ ဝန်ဆောင်မှု အရည်အသွေးများ တိုးတက်လာစေရန်အတွက် ဝန်ထမ်းများကို ဘဏ်လုပ်ငန်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါသည်။ အရင်းအတိုး ပေးဆပ်ရန်ပျက်ကွက်သည့် ချေးငွေ (NPL) ကျဆင်းရေးကိုလည်း စီမံချက်ရေးဆွဲ၍ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိရာ (၂၀၂၅-၂၀၂၆)ဘဏ္ဍာ ရေးနှစ်၊ နှစ်စတွင် NPL(၉.၀၉%) ရှိခဲ့ရာမှ (၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် အကုန် (၃၁-၃-၂၀၂၆)နေ့ တွင် NPL (၃.၂၂%) သို့ ကျဆင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဒါရိုက်တာအဖွဲ့၏ အမိန့်အရ



အမှုဆောင်အရာရှိချုပ်
၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)

၂၀၂၆ ခုနှစ် ၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	၂၀၂၅-၂၀၂၆ (ကျပ်သန်း)	၂၀၂၄-၂၀၂၅ (ကျပ်သန်း)	ပြောင်းလဲမှု %
အတိုးဝင်ငွေ	၂၉,၄၃၉.၉၈	၂၃,၀၅၃.၃၄	၂၇.၇၀%
အတိုးစရိတ်	(၁၇,၅၀၁.၉၅)	(၁၀,၈၁၉.၄၆)	၆၁.၇၆%
အသားတင် အတိုးဝင်ငွေ	၁၁,၉၃၈.၀၄	၁၂,၂၃၃.၈၈	-၂.၄၂%
ကော်မရှင်ဝင်ငွေနှင့်အခကြေးငွေ	၂,၅၅၁.၉၅	၁,၆၅၁.၈၄	၅၄.၄၉%
ကော်မရှင်စရိတ်နှင့်အခကြေးငွေ	(၁,၁၈၀.၁၈)	(၈၈၉.၈၅)	၃၂.၆၃%
အသားတင် ကော်မရှင်ဝင်ငွေနှင့်အခကြေးငွေ	၁,၃၇၁.၇၇	၇၆၁.၉၈	၈၀.၀၃%
အခြားဝင်ငွေ	၁၃,၂၃၃.၄၉	၁၁,၈၃၅.၄၉	၁၁.၈၁%
စုစုပေါင်းအသားတင်ဝင်ငွေ	၂၆,၅၄၃.၃၀	၂၄,၈၃၁.၃၆	၆.၈၉%
ဆုံးရှုံးမှုအတွက်လျာထားခြင်းများ	(၉၂၀.၇၉)	(၉၇၁.၅၇)	-၅.၂၃%
	၂၅,၆၂၂.၅၁	၂၃,၈၅၉.၇၉	၇.၃၉%
ဝန်ထမ်းရေးရာစရိတ်	(၄,၈၉၅.၂၆)	(၄,၁၂၇.၂၅)	၁၈.၆၁%
စီမံခန့်ခွဲမှုနှင့်အထွေထွေစရိတ်	(၅,၅၃၇.၇၅)	(၄,၉၅၃.၅၆)	၁၁.၇၉%
တန်ဖိုးလျော့	(၁,၂၂၂.၅၁)	(၆၄၈.၂၂)	၈၈.၅၉%
အခွန်မလျာထားမီ အမြတ်/(အရှုံး)	၁၃,၉၆၆.၉၈	၁၄,၁၃၀.၇၆	-၁.၁၆%
ဝင်ငွေခွန်စရိတ်	(၂,၅၄၈.၅၈)	(၂,၁၅၄.၅၉)	၁၈.၂၉%
အခွန်လျာထားပြီးအသားတင်အမြတ်/(အရှုံး)	၁၁,၄၁၈.၄၀	၁၁,၉၇၆.၁၇	-၄.၆၆%
အခြားသောဝင်ငွေအလုံးစုံ	-	-	
နှစ်အတွင်းစုစုပေါင်းဝင်ငွေအလုံးစုံ	၁၁,၄၁၈.၄၀	၁၁,၉၇၆.၁၇	-၄.၆၆%


(ဘဏ္ဍာရေးအရာရှိချုပ်)



(ဒုတိယအမှုဆောင်အရာရှိချုပ်)


(အမှုဆောင်အရာရှိချုပ်)

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေပြရင်းတမ်း

	၃၁.၃.၂၀၂၆ (ကျပ်သန်း)	၃၁.၃.၂၀၂၅ (ကျပ်သန်း)
ရရန်ပိုင်ခွင့်များ		
ငွေနှင့်ဘဏ်လက်ကျန်	၉၅,၇၂၈.၁၂	၆၂,၅၇၈.၆၅
ချေးငွေလက်ကျန်	၂၀၈,၈၈၁.၈၀	၁၆၂,၉၆၂.၁၄
အခြားရရန်ရှိ	၁၀,၄၃၈.၄၆	၁၄,၆၈၉.၃၁
ကုန်လက်ကျန်	၆၃.၆၃	၆၀.၆၀
Held for sale	၄၈၉.၇၆	၁,၁၉၃.၇၇
ရင်းနှီးမြှုပ်နှံမှုများ	၄၅,၂၀၁.၃၀	၃၆,၂၀၁.၃၀
ပုံသေပိုင်ပစ္စည်း	၁၃,၅၂၃.၃၄	၁၀,၈၆၉.၈၃
Right of use assets	၄၂၈.၂၄	၂၉.၉၀
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း	၃၈၁.၃၅	၂၆၄.၇၁
စုစုပေါင်းရရန်ပိုင်ခွင့်များ	<u>၃၇၅,၁၃၅.၉၉</u>	<u>၂၈၈,၈၅၀.၂၀</u>
အစုရှင်များ၏ပိုင်ဆိုင်ခွင့်	-	-
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၂၉,၆၆၄.၆၁	၂၉,၆၆၄.၆၁
ရှယ်ယာပရီမီယံ	၁၁,၈၄၅.၈၈	၁၁,၈၄၅.၈၈
ဥပဒေပြဌာန်း အထွေထွေသီးသန့်ရန်ပုံငွေ	၂၄,၈၉၁.၉၉	၂၂,၀၃၇.၃၉
အရေးပေါ်ကိစ္စများ အတွက်သီးသန့်ရန်ပုံငွေ	၁၁၅.၄၆	၁၁၄.၈၅
အခြားရန်ပုံငွေများ	၃,၄၇၈.၃၈	၃,၄၇၈.၃၈
အမြတ်လက်ကျန်	၁၇,၆၈၉.၉၂	၁၈,၂၁၃.၄၉
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်နှင့်ပေးရန်တာဝန်များ	<u>၈၇,၆၈၉.၂၅</u>	<u>၈၅,၃၄၄.၆၁</u>
ပေးရန်တာဝန်များ	-	-
အပ်ငွေများ - အပ်နှံသူများ	၂၆၂,၀၆၀.၃၇	၁၇၆,၅၀၄.၁၄
အပ်ငွေများ - ဘဏ်များ	၁၀,၁၁၅.၈၃	၁၂,၀၅၈.၀၂
အခြားပေးရန်တာဝန်များ	၁၁,၀၉၃.၅၀	၁၁,၅၆၄.၁၉
၂%ချေးငွေဆုံရှုံးမှုများအတွက် အထွေထွေလျာထားငွေ	၄,၁၈၀.၀၄	၃,၂၅၉.၂၄
စုစုပေါင်းပေးရန်တာဝန်များ	<u>၂၈၇,၄၄၉.၇၄</u>	<u>၂၀၃,၃၈၅.၆၀</u>
စုစုပေါင်းအစုရှင်များ၏ပိုင်ဆိုင်ခွင့်နှင့်ပေးရန်တာဝန်များ	<u>၃၇၅,၁၃၅.၉၉</u>	<u>၂၈၈,၇၃၀.၂၀</u>
လက်ခံခြင်း၊ အတည်ပြုလက်မှတ်ရေးထိုးခြင်း နှင့် အာမခံပေးခြင်း	၃,၆၆၂.၀၇	၃,၁၁၂.၇၂
ထုတ်ယူခြင်းမရှိသေးသောချေးငွေကတိကဝတ်များ	၁,၇၀၉.၂၂	၂,၉၁၄.၄၀


(ဘဏ္ဍာရေးအရာရှိချုပ်)


(ဒုတိယအမှုဆောင်အရာရှိချုပ်)


(အမှုဆောင်အရာရှိချုပ်)

ပထမပုဂ္ဂလိကဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖွဲ့စည်းတည်ထောင်သည်)
၂၀၂၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာနှစ်အတွက် ငွေသားစီးဆင်းမှုရှင်းတမ်း

	၃၁-၃-၂၀၂၆ (ကျပ်သန်း)	၃၁-၃-၂၀၂၅ (ကျပ်သန်း)
၁။ လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အခွန်မလျာထားမီအသားတင်အမြတ်/(အရှုံး)	၁၃,၉၆၆.၉၈	၁၄,၁၃၀.၇၆
စာရင်းညှိနှိုင်းချက်များ	-	-
ပုံသေပိုင်ပစ္စည်းတန်ဖိုးလျော့	၁,၂၂၂.၅၁	၆၄၈.၂၂
ဆုံးရှုံးမှုလျာထားချက်	-	-
ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်းမှ အရှုံး	(၁၁၁.၉၈)	(၈,၉၈၅.၇၆)
အခြေပစ္စည်းရောင်းချခြင်းမှအမြတ်အပေါ်အခွန်	(၁၁.၂၀)	(၈၉၈.၅၈)
ပုံသေပိုင်ပစ္စည်း စာရင်းပယ်ဖျက်မှု	၁၁၀.၉၃	၁.၇၈
ချေးငွေဆုံးရှုံးမှုများအတွက် အထွေထွေလျာထားငွေ	၉၂၀.၇၉	-
လက်ငင်းရပိုင်ခွင့်နှင့်ပေးရန်တာဝန်များပြောင်းလဲမှုမတိုင်ခင် လုပ်ငန်း	၁၆,၀၉၈.၀၄	၄,၈၉၆.၄၃
လက်ငင်းရပိုင်ခွင့်ပေးရန်တာဝန်အတိုး/အလျော့	-	-
ကုန်လက်ကျန်	(၃.၀၃)	(၄.၂၀)
ချေးငွေလက်ကျန်	(၄၆,၀၃၉.၆၅)	(၄၄,၃၇၇.၃၆)
အခြားရပိုင်ခွင့်များ	၄,၃၉၇.၈၅	(၈၉၆.၈၉)
Held for Sale	-	-
အပ်ငွေစာရင်း	၈၅,၅၅၆.၂၃	၂၆,၆၅၅.၇၀
Deposit from banks	(၁,၉၄၂.၁၉)	၁၂,၀၀၀.၀၀
အခြားပေးရန်တာဝန်များ	(၂,၁၇၉.၆၃)	၂၇၂.၀၈
လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ	၅၅,၈၈၇.၆၀	(၁,၄၅၄.၂၄)
ဝင်ငွေခွန်ပေးဆောင်မှု	(၂,၄၆၀.၇၈)	(၇၀၀.၁၇)
လုပ်ငန်းဆောင်ရွက်ချက်များအရ အသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)	၅၃,၄၂၆.၈၂	(၂,၁၅၄.၄၁)
၂။ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှုများ	-	-
ငွေတိုက်စာချုပ် နှင့် အခြားရင်းနှီးမြှုပ်နှံမှုများ(ဝယ်ယူမှု)/ရောင်းချမှု	(၉,၀၀၀.၀၀)	-
ပုံသေပိုင်ပစ္စည်းရောင်းချခြင်းမှဝင်ငွေ	၁၂၀.၇၀	၁၄,၆၉၁.၇၀
ပုံသေပိုင်ပစ္စည်းဝယ်ယူမှု	(၁,၈၁၆.၀၂)	(၁,၅၉၆.၁၅)
ဆောက်လုပ်ဆဲ	(၅၃၈.၅၈)	(၆၂၉.၂၇)
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းအတွက် ကုန်ကျငွေ	-	-
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ အသားတင်ငွေသားစီးဆင်းမှု/	(၁၁,၂၃၃.၉၁)	၁၂,၄၆၆.၂၈
၃။ ဘဏ္ဍာရေးဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ	-	-
ချေးငွေရယူခြင်း/(ချေးငွေပြန်လည်ပေးဆပ်ခြင်း)	-	-
အမြတ်ဝေစုထုတ်ပေးငွေ	(၈,၈၄၅.၁၄)	(၅၅.၂၀)
Lease payment	(၁၉၈.၃၁)	-
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)	(၉,၀၄၃.၄၅)	(၅၅.၂၀)
ငွေသားအသာတင် အတိုး/(အလျော့)	၃၃,၁၄၉.၄၆	၁၀,၂၅၆.၆၇
စာရင်းဖွင့် ငွေနှင့်ဘဏ်လက်ကျန်	၆၂,၅၇၈.၆၅	၅၂,၃၂၁.၉၉
စာရင်းပိတ် ငွေနှင့်ဘဏ်လက်ကျန်	၉၅,၇၂၈.၁၂	၆၂,၅၇၈.၆၅


(ဘဏ္ဍာရေးအရာရှိချုပ်)


(ဒုတိယအမှုဆောင်အရာရှိချုပ်)


(အမှုဆောင်အရာရှိချုပ်)